

၁။ ကိုယ်ရှာတဲ့ ငွေဟာ သမ္မာအာဇီဝကျဖို့ လိုတယ်	၀၇	၂၂။ ကျွန်မရဲ့ ရင်ဖွင့်စာ	၅၆	၄၃။ တောင်းပန်တိုင်း ကျေအေးသင့်သလား	၉၄
၂။ လူသားချင်းမို့ စာနာစိတ်ထားပါ	၀၉	၂၃။ အပူစာ မစားမိပါစေနဲ့	၅၈	၄၄။ လူပီသပါစေ	၉၅
၃။ မနာလိုစိတ်တွေ မထားပါနဲ့	၁၁	၂၄။ မပျော်ပေမဲ့ ပြုံးထားတယ်	၅၉	၄၅။ တင်းတိမ်ရောင့်ရဲနိုင်ပါတယ်	၉၆
၄။ သင့်ဆီကို ကောင်းကံတွေ ရောက်လာဦးမှာပါ	၁၃	၂၅။ စိန်မခေါ်သင့်တဲ့ အမျိုးသမီး	၆၁	၄၆။ ကောင်းမွန်စွာ ရှင်သန်ခြင်း	၉၈
၅။ လက်ထဲမှာ ငွေရှိဖို့က အဓိကကျတယ်	၁၆	၂၆။ ဖြစ်နိုင်တဲ့ အရာကို အရင်လုပ်ပါ	၆၄	၄၇။ ပတ်ဝန်းကျင်ကောင်းမှာ ရှင်သန်ပါ	၉၉
၆။ လူတိုင်းကို ကိုယ့်စိတ်နဲ့ မယှဉ်နဲ့	၂၁	၂၇။ လောင်းရိပ်မမိပါစေနဲ့	၆၆	၄၈။ ဆန့်ကျင်ဘက်	၁၀၁
၇။ အတိုင်းထက် လွန်လာတဲ့အခါ	၂၃	၂၈။ အသိတရားရှိခြင်း မရှိခြင်းသည် အသက်အရွယ်နဲ့ မဆိုင်ပါ	၆၈	၄၉။ ထိုက်တန်လို့ ရောက်လာခြင်းပါ	၁၀၂
၈။ ကိုယ်အဆင်ပြေသလို နေလိုက်တယ်	၂၆	၂၉။ အမြဲသန်မာနေဖို့ မလို ရှင်သန်တတ်ဖို့ပဲ လိုတာပါ	၆၉	၅၀။ သက်ရောက်မှု	၁၀၃
၉။ ငါ့ကိုယ်ငါပဲ ယုံတယ်	၃၀	၃၀။ ဝေဖန်ခံရတိုင်း ခံစားမနေပါနဲ့	၇၁	၅၁။ အပူကို လက်ဆင့်မကမ်းမိပါစေနဲ့	၁၀၄
၁၀။ အခွင့်ကောင်းကို ဆုပ်ကိုင်ပါ	၃၂	၃၁။ ရင့်ကျက်စွာ သန်မာပါ	၇၃	၅၂။ ရှင်းပြမနေပါနဲ့၊ အချိန်ကုန်ပါတယ်	၁၀၅
၁၁။ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ပါစေ	၃၄	၃၂။ လူငယ်တိုင်းမှာ ပန်းတိုင်ရှိသင့်တယ်	၇၅	၅၃။ မပြောခင်၊ မလုပ်ခင်မှာ စဉ်းစားဆင်ခြင်ပါ	၁၀၆
၁၂။ နေတတ်ဖို့သာ အဓိက	၃၆	၃၃။ စိတ်ကောင်းရှိဖို့ မမေ့သင့်	၇၇	၅၄။ ကိုယ်က စစ်မှန်မှ စစ်မှန်တာတွေ ပြန်ရတာ	၁၀၈
၁၃။ ဘာမှ မဖြစ်ချင်ရင် ဘာမှ မလုပ်နဲ့	၃၈	၃၄။ အားနာသင့်မှ အားနာ	၇၈	၅၅။ ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲခြင်း	၁၀၉
၁၄။ သင့်ဘဝကို နစ်မွန်းမခံပါနဲ့	၄၀	၃၅။ ကိုယ်က လွဲရင် ကိုယ့်အကြောင်း ဘယ်သူမှ ပိုမသိနိုင်	၈၀	၅၆။ စိတ်ကို ထိန်းချုပ်တတ်ပါစေ	၁၁၁
၁၅။ ဟန်ဆောင်ရတာ ပင်ပန်းတယ်	၄၄	၃၆။ စိတ်ဓာတ်ကို သိချင်ရင် လုပ်ရပ်ကို ကြည့်ပါ	၈၂	၅၇။ အစွဲအလမ်းမထားတာ အကောင်းဆုံးပါ	၁၁၃
၁၆။ လက်ခံတတ်တဲ့ စိတ်ကလေး ရှိပါစေ	၄၆	၃၇။ ကျွန်မက သန်မာတဲ့ အမျိုးသမီးတစ်ယောက်ပါ	၈၄		
၁၇။ စာနာစိတ်လေးထားတာ မမှားပါဘူး	၄၉	၃၈။ အချိန်က ဖြေဆေး	၈၆		
၁၈။ ကိုယ်တိုင်ကြုံမှ သိပါလိမ့်မယ်	၅၀	၃၉။ သစ္စာရှိသူကိုပဲ အလိုရှိပါတယ်	၈၇		
၁၉။ ငါ့ကိုယ်ငါ ကျေနပ်တယ်	၅၂	၄၀။ တစ်ယောက်တည်းပေမဲ့ နေပျော်တယ်	၈၉		
၂၀။ အနိုင်ကျင့်တတ်တဲ့သူ မဖြစ်စေနဲ့	၅၄	၄၁။ လူမှန် နေရာမှန်ဖြစ်ဖို့ လိုပါတယ်	၉၁		
၂၁။ ငါဖတ်ဖို့	၅၅	၄၂။ တန်ရာ တန်ရာ	၉၂		